

سیل اتنیس ربمن — لای ناد باتک

Yettirdəcin 8-in və Adventist İlahiyyatına Qarşı Çağırışların Tənqidi Təhlili: Aldadıcı Təlimlərin Maskasının Açılması

Jeff Pippenger
2024-01-11

Pang inki no sarong sungay nin Roma an inilarawan sa mga bersikulo nuebe hasta dose nin Daniel kapitulo otso, ini sarong sira nang simbolo ta ini sarong simbolo nin transbestitismo, sarong nagbibihis-babae asin nagbibihis-lalake na nag-oosilar sa tunga nin pagkalalake asin pagkababaye. Kaangay ini sa pag-intindi nin mga Millerita na an Roma inilarawan sa duwang yugto, na an pirmirong yugto amo an Romanong pamamahalang-sibil asin an ikaduwang yugto amo an Romanong pamamahalang-iglesiastiko; alagad sa pag-oosilar nin mga kasarian sa mga bersikulo, an sarong sungay wara sa historikal asin propetikong pagkasunod-sunod (sira). Gayunman, kada saro sa apat na bersikulo nagrerepresentar nin kasaysayang direktang konektado sa Romanong pamamahalang-sibil o sa Romanong pamamahalang-iglesiastiko. Inusig nin Paganong Roma an gabos na nagsasalungat sa imperyal niyang awtoridad, alagad an pag-usig nin papal na Roma (pambabaye) sa bersikulo diyes, espesipikong nakatugma laban sa langit.

En el entendimiento millerita de que Roma era el cuarto y último reino, la oscilación de estado a iglesia y de iglesia a estado nuevamente no habría sido motivo de preocupación. Habían visto la mezcla de hierro y barro en los pies de Daniel capítulo dos, y sencillamente la entendían como dos fases de Roma, sin preocuparse por definir una secuencia histórica específica de un cuarto y un quinto reino. Entendían lo mismo del capítulo siete, donde el cuerno que hablaba grandes cosas contra el Altísimo había arrancado tres cuernos de los diez cuernos originales de la bestia de Roma. Aun si Miller hubiese reconocido la oscilación de género de los versículos nueve al doce, ello habría sido irrelevante para su comprensión de que el cuarto reino era Roma. En el entendimiento millerita, el cuarto reino terminó en 1798, y el siguiente acontecimiento profético era la Segunda Venida de Cristo.

Asta qarnayta dhedhig waxay tilmaamaysaa haweeneyda la gasha sino ruuxi ah qarniga labka ah, waxaana lagu matalay aayadaha tobnaad iyo laba iyo tobnaad.

Ngej jekar lok, qokoymang ngej ngana yatkon raan kuu aci jol; ku aci kak e piny yok e raan kuu aci jol ku e yol ke piny doot piny, ku aci keek leu. Daniel 8:10.

Babangisho bwa butegetsi bwa papa bwari bugamije kurwanya Ubukristo (ingabo zo mu ijuru), kandi mu murongo wa cumi na kabiri Roma ya papa (igitsina gore) ihabwa ubushobozi bwo gusohoza umurimo wayo w'ubwicanyi binyuze mu cyaha cyo gusambana n'abami b'u Burayi.

Ug an host a tigbed lilu kontra s-sagrificcju ta' kuljum minhabba t-trasgressjoni, u tefghet il-verita fl-art; u hadmet, u mnxxielha. Danjel 8:12.

[illegible]

Anra Israel peelamennatam llaqt'an "yanqatam" "allintam" paqmi ñawpa purinqa, chay uray llaqtakunaq contranpi indignación tukuqnin 1798 watapi tukukuptin, papadokuna wañuy-k'irinan chaskirqan.

Ugagi nkosi itaegesa ngokwentando yayo; izaziphakamisa, izikhulise ngaphezu kwabo bonke onkulunkulu, ikhulume izinto ezimangalisayo imelene noNkulunkulu wonkulunkulu; iphumelele kuze kufezeke intukuthelo, ngoba lokho okumisiwe kuyakwenziwa. Daniyeli 11:36.

ቍጽሪ ትሸዓተ ናይ ምዕራፍ ሸሞንተ፡ ተባዕታይ ሮሜ (ኣረማዊት ሮሜ) ይገልጽ፤ እዚ ድማ እቲ ኣረማዊት ሮሜ ዘካየደቶ ሰለስተ-ደረጃ ስዕረት ሂደት ይወክል፤ እዚ ሂደት እቲ ጳጳሳዊት ሮሜ ኣብ ዙፋን ምድሪ ንኽትተክል ቅድሚ ምብጻሓ ክስዕሩ ዘለዎም ሰለስተ ጂኦግራፍያዊ ከባቢታት ኣብነት ኮይኑ ይቐርብ፤ እዚኦም ድማ ኣብ ምዕራፍ ሸውዓተ ብእተመልከቱ ሰለስተ ቀርንታት እተመንጡ እዮም። እተን ክልተ ሰለስተ-ደረጃ ስዕረታት ናይ ኣረማዊትን ጳጳሳዊትን ሮሜ፡ ኣብ ቍጽሪ ኣርብዓ ክሳብ ኣርብዓን ሰለስተን ናይ ዳንኤል ዓሰርተ ሓደ፡ ነቶም ሰለስተ ጂኦግራፍያዊ ዕንቅፋታት ናይ ዘመናዊት ሮሜ ይወክሉ ነበሩ። ድሕሪኡ ድማ ኣብ ምዕራፍ ሸሞንተ፡ ቍጽሪ ዓሰርተ ሓደ፡ እቲ ተባዕታይ ንእሽቶ ቀርኒ (ኣረማዊት ሮሜ) እንደገና ይወክል። ኣብቲ ቍጽሪ፡ እቲ ዝተቐደሰ ሎጂክ ክሳብ ክንድዚ ዝጸንዐን ዝርጉጽን ስለ ዝነበረ፡ እቶም ኣላገጽቲ ሰብኡት ንዮሩሳሌም ዝገዝኡ ነቲ ሓሰተኛ መሰረቶም ንምትካል ብዙሓት ትምህርታዊ ሓሰታት ከእትዉ ተገዲዶም ነበሩ።

Eya, ismaan-buunnise hanga bulchaa loltootaatti of guddises; isaaniinis aarsaan yeroo hunda dhi'eeffamu irraa fudhatame, iddoon mana qulqullummaa isaa immoo gatamee diigame. Daani'el 8:11.

1863-идан бери Адвентизмге киргүзүлгөн сахта тэңгэлэр вэ гөһөрлэрни муһакимэ килишкэ башлигинимизда, шуни кэйт килиш керэкки, Адвентизм муртэд протестантлик вэ католиклик тэлимлирини саклап қелишниц асасий дәлили сүпитидэ мәдһийиләйдиган, өзини теологийәлик мутәхәссис дәп қарайдиган икки асасий сәһә бар. Адвентизмниц заманивий теологлири қилған дэва шуки, улар я библиялик тарих бойичә мутәхәссис, яки библиялик тиллар бойичә мутәхәссистур. Улар әйәтни қолланған усул, пәйғәмбәрлик сөзиниң уларниң үчүн мөһүрләнгән китаптәк болуп қалғанлиқини ашқарилайду, шундақла уларниң өзлирини библиялик тилларниң мутәхәссиси дәп көрситиши пәкәт фарисийликниң заманивий намайәни екәнлигиниму ашқарилайду.

وک ریغت کے سوسن جے لی کے گنسیس ے ٹوہچ ے سوسن جے کمض کے کت ے راب ے سوسن تی آمتکن الہی راکن اوت من اک تقیق ح سا مو و ت ے توہ رہام کے نابز ے یناربع ی عقی او مو رگا ۔ ے انرک زادن ارظن کے سنج اذصق ے سوسن ای نا ے لی یناد مک ے ترک شپی رک انب روزمک ے سا ے من روا ے ترک نا ے سوسن ج ے روا ، ے ایگ ایک شپی سوسن ج ے سوسن گنسیس اٹوہچ ۔ ے ایک لامعتسا وک ریغت ے ٹوہک روا تالی لوضف رپ تقیق ح سا ے نی رہام کے تالی لہا ے سوسن ے ترک شپی ے توہ ے سوسن ج ے گآ ے سوسن تالی ے ترک نی عتتم رپ روط حض او ے سوسن ے ترک ششوک یک ے نلاڈ مدرپ ے عیرڈ کے سوکس تاب سا انیق ے مو ۔ ے سوسن رک ے مدناشن یک مور تسرپ تب مکلب ے سوسن ے یئیپاپ ے رایگ تی آک ے تسرپ تب مو تقیق ح رد مکنا ل اح ، ے پوپ گنسیس اٹوہچ اک رایگ تی آک ے سوسن ے ترک رارصا رپ ے ۔

တစ်ကိုယ် “little horn” အကောင်းပါသော ကျမ်းပိုင်လေးပိုင်အနက် နှစ်ပိုဒ်မှာ ပုလုလိင်ဖွဲ့ပြီး နှစ်ပိုဒ်မှာ မိန်းမလိင်ဖွဲ့ကြောင်းကို အသိအမှတ်ပြုပြီးနောက်၊ သမ္မတကျမ်းဆိုင်ရာ ပရောဖက်ပြုကြံ၌ မိန်းမသည်

အသင်းတော်ကို ကိုယ်စားပြုပြီး ယောက်ျားသည် နိုင်ငံတော်ကို ကိုယ်စားပြုသည်ဟူသော သမ္မတကျမ်းစာ၏ အမှန်တရားကို ထည့်သွင်းနားလည်ရန် လွယ်ကူသွားသည်။ ဤအချက်ကို သိရှိနားလည်ခြင်းအားဖြင့် မငြိလိုသူ အားလုံးအတွက်၊ အခန်းငယ် ဆယ်တစ်ရာ “little horn” သည် မိန်းမလိင်ရောမ (papal Rome) မဟုတ်ဘဲ၊ ပုလူလိင်ရောမ (pagan Rome) ဖြစ်ကြောင်း ထင်ရှားစေသည်။

A véarsa, mar sin, tuigtear mar theagasc go ndearna an Róimh pháganach (é) í féin a ardú in aghaidh phrionsa an tslua, díreach mar a rinne an Róimh pháganach nuair a chuir sí prionsa an tslua ar chros Chalbhairí. Ní hamháin gur ardaigh an Róimh pháganach í féin in aghaidh Chríost ag an gcros, ach deir an véarsa freisin gur baineadh uaidh (ón Róimh pháganach) “an íobairt laethúil.”

Tan’ın kitabında İbranice’de her ikisi de “kaldırmak” diye çevrilen iki sözcük vardır. Bu sözcükler “sur” ve “rum”dur. Her iki sözcük de mabed hizmetinde kullanılır. Sur, kaldırmak yahut uzaklaştırmak anlamına gelir; mabeddeki sunaktan küller kaldırıldığında, küllerin kaldırılışını anlatmak için kullanılan sözcük “sur”dur. “Rum” sözcüğü ise yukarı kaldırmak ve yüceltmek anlamına gelir; mabedde kâhin sallamalık takdimeyi yukarı kaldıracağı zaman, takdimeyi “rum” (yukarı kaldırmak) edecekti. On birinci ayette putperest Roma (“günlük”), putperestlik dinini yukarı kaldırıp yücelterek putperestliği “rum” (“ortadan kaldırmak”) edecekti.

Roma pagana e xuru niin olwe paganismo ka walte. Teólogo Adventista yeg profess expertise ka lengwa bíblico eligen trata kada occurrence de “take away” den libro de Daniel como “remove”. Eleh no reconoce e escritura distinto y preciso de Daniel, y asina pone nan mes ariba de profeta Daniel.

Zikatswama yaachali kuti zinyaziva ndimi za muBhibhiliya zipereka zifukwa zoyesera kulungamitsa chifukwa chake Danieli anafuna kutanthauza chinthu chomwecho pamene anagwiritsa ntchito mawu awiri osiyana. Amapereka maphunziro a mawu aatali ndi otopetsa kuti athandize zonena zawo zabodza. Zikatswama yaachali kuti zinyaziva mbiri ya muBhibhiliya zimatsutsa kuti kugwiritsa ntchito kolakwika kumazikika pa kuzindikira kuti m’nyengo zosiyanasiyana za mbiri mawu amodzi angatanthauze china chosiyana, choncho pamene Danieli anagwiritsa ntchito mawu awiri osiyana, katswiri wa mbiri yekha ndiye angazindikire chimene Danieli anatanthauza kwenikweni. N’kofunika kuzindikira njira zabodza ziwiri zimenezi, pakuti zimagwiritsidwa ntchito kawirikawiri ndi zikatswama zaumulungu zimene zimayesetsa kubisala ku njira ya “mzere pa mzere.”

Eeh, isagu xataa wuxuu isa weyneeyey ilaa Amiirka ciidanka; oo allabarigii joogtada ahaa isaga baa laga qaaday, oo meeshii meeshiisa quduuska ahna waa la dumiyeey. Daanyeel 8:11.

मौनुमदा “दंफांनो होनाय” जो मान्थखिलामजादो बे सोदोबनओरै-आर्थ “गोजौ थादो आरो गोरो खालामनो”। बेयो गैया; बेनआर्थ बोखांनो नडा। बे बाथराया एडभेन्तसिट धर्मतत्त्वरावफोरन थाखाय गोलमाल आरो बरिदधाभास सायो, मानोना दानएलनबिहाय सोदोबनगिसै नोथां आर्थखौ बे पदाव बाहायनायाव, बफोरनबिबुंथएखे सरल बजाबजौ फथिय थांदो। बफिरे जेना जोखो फजायो, बे पदन“हान्जा सगि”आ पापाल रोम, आरो बे कारणाव बे पद एरै मावनांगै: “बेनफिराय” (पापाल रोम) “नतिय सेवाखौ दंफांनो होनाय जादो।”

Tabii ki, Kız Kardeş White'ın açıkça insan hikmetiyle eklendiğini ve metne uygulanmadığını belirttiği ilave sözü dâhil etmekte hiçbir sakınca görmezler.

[illegible]

Nañvarandu “diario” nishqanta Kristuypa santwariunpi ministeriu kasqanmanta qhawaykunku, chayrayku “sacrificio diario” nishqanmi kallpachin yuyayta: “diario” nishqanqa Kristuypa hanaq pacha santwariunpi sacrificiopı ruwasqan llamkaynin kasqanta. Ichaqa inspiraciónmi reqsichin: “sacrifice” nisqa simiqä “manam qillqasqa textomanqa pertenecechu”.

Neɛ mmoafo a wɔabow nsa a wɔwɔ Efraim no kyere “daa biara” no sɛ ɛyɛ Kristo ne kronkronbea som adwuma a, eno de, kyereɯsem no bekan sɛ, “ne no so” (Roma papal no) “wogyee daa biara no fii ho,” anaase ɛbekan sɛ, “papal tumi no nam so gyee Kristo ne kronkronbea som adwuma fii ho.” Nokwarem no, wɔkyerekyere saa atoro yi. Wɔhyɛ mu den sɛ papal nniso no sum mu no, woyi nokware ntease a ɛfa Kristo ne kronkronbea som adwuma ho fii nnipa adwene mu.

Nempɔ pɛɛ, asem a wɔakyere ase sɛ “yi fi ho” no nkyere sɛ woyi biribi fi ho; ne mmom, ɛkyere sɛ wɔma so na wɔhye no anuonyam. Sɛ wɔn a wɔka sɛ wɔyɛ Bible kasa mu nimdefo no de Hebri asemfua “rum” no ntease pa to saa asem no so yiye a, na wɔn nkyerease no behia sɛ ɛka sɛ, “papal tumi no so na wɔmaa Kristo kronkronbea som adwuma no so na wɔhyɛ no anuonyam.” Bere ben na papacy no pɛɛ maa Kristo so na ɛhyɛ no anuonyam?

Aganetsa ontsegakue hagua pe ñe'ẽ hebréogui “sur” he'iséva ojeipe'a hagua ñe'ẽ hebréo “rum” ári. Daniel oipuru ñe'ẽ “sur”, he'iséva ojeipe'a, ojoajúvo “pe ára ha ára guarévore” mokõi ambue versículope; ha versículo once-pe, Daniel oiporavo ñe'ẽ “rum” he'iséva oñemopu'ã ha oñembotuicha. Ndaha'úi ańonte ko mbo'epy mombe'ugua'u rehegua ko versículore ivaíva pe ojepia'yre pe he'iséva pe ñe'ẽ oñembohasáva “ojeipe'a” ramo; ha araka'eve ndaipóri va'ekue peteĩ ára Cristo pe santuariope hembiapo ministerial ojeipe'a haġuáicha tapichakueragui mba'eveicharõ.

Nangan nginni, ilik ngangnga yamba yurraka, ngarrunhami walpu walalha marna dhäwu-gunhawuy djirrikaygu. Yurr ñayi dhu ga ñunhi ñayañu-marrtji walalanggu ga walalany dhu walñakum bitjan bili ga dhuwal mirithirr ga bäyñun dhawar'yun, walal ñunhi marrtji räliny God-Wañarrwal ñuriñiyin ñayathin. Bili ñayi ga nhina walña bitjan bili, märr ñayi dhu ga buku-roñanmaram walalanguny. Hebrews 7:24, 25.

مل اس ني ان وک غف غوکو يني م قوتن و ا ه اس و ا مل اد ، ان ا دي ه ا ل ا تس ي تي ني قدا اک مشق تاع سو ق فون اس يو سي ني ج و ت او س ن ک ک ي ت ک ا ر ف م ن ا پ ا پ ک ال ي ب ا پ ا اسم ک غ و ج و ت او س دا م ن ر ف او ا م ب ، و ت و ب س ر ت ت ا ي ا ! ت و و ر ا غ م م و ک غ و س م ل ا د ا ، ن - ن س و د ق م ل ا د س و ت ي س ر ک ت ع ا ف ش ن ا ط ا ر ف ن ک س ر ي ک غ ي م قوتن و ا ن ا س او ک ک

Mais les théologiens n'enseignent pas que ce verset indique que la papauté a élevé et exalté le ministère de Christ dans le sanctuaire. Ils éludent le sens des paroles de Daniel et le conseil inspiré d'Ellen White, afin d'enseigner ce qu'ils choisissent d'enseigner malgré le témoignage des paroles de Daniel.

El si, elevou-se até contra o Príncipe do exército; e por ele foi tirado o sacrifício diário, e o lugar do seu santuário foi lançado por terra. Daniel 8:11.

Ay teólogo-kuéra ombo'e ko versíkulo he'iseha: “poder papal rupive, Cristo pegua santuario ministerio ojeipe'a haña”; ha Cristo pegua santuario ministerio ojeipe'a hague kuimba'e kuéra akãgui ojehechauka pe añetegua rupive: upe jeipe'a ndive oñemombo yvýre Cristo “santuario renda”. Ndaha'ei ni peteĩ versíkulo Ñandejára Ñe'ẽme ombojoajúva pe santuario yvagapegua —upépe Cristo ojapo haña hína imba'e jerure ñanderehehápe— oñemombo yvýre hague araka'eve. Ndaipóri avei ni peteĩ pasáhe bíblico ombojoajúva pe yvága voi, ha'éva “isantuario renda”, oñemombo yvýre hague araka'eve. Jey jevy, umi teólogo-kuéra oñemoĩ proféta Daniel ári, pórke ha'ekuéra oñe'ẽ hatã “isantuario renda” pe versíkulope oñe'ẽha Ñandejára santuario rehe, jepe Daniel ombo'e haña hesakã porã upe idea ndaha'eiha upéva.

Ay tamusnawen i d-yettwasnen n tutlayt taɛebrit ttayen belli deg yisers-agi, awal aɛebri “rum” ilaq ad yettwafham s unamek n wawal aɛebri “sur.” Ttayen dayen belli awal aɛebri “miqdash” ilaq ad yettwafham am wawal aɛebri “qodesh.” “Miqdash” akked “qodesh” snatent seqdacent kan s wawal “amaɗal usqedsi” deg udlis n Daniel, maca seant inumak yemgarraden. “Miqdash” yettekki i yal amaɗal usqedsi, ama d amaɗal usqedsi n Rebbi ney d amaɗal usqedsi apagan. D netta i d awal amatu i umaɗal usqedsi, maca “qodesh” ur yettwaseqdec ara deg Tbibel haɛa akken ad yessekkfel amaɗal usqedsi n Rebbi.

Daniel ukax yatınwa kunjamas mayja mayjāxi mā pagano santuario ukampi Diosan santuario ukampixa. Danielax mā pagano santuario uñt'ayañ munaspāna ukhaxa, jupax “miqdash” arumpiwa apnaqaspāna. Nayatakix wali muspharkañawa kunatix hebreo arun yatxatt'atāpxiwa sasa uñt'atāpki uka “especialistanakax” janiw urxatapxiti kunatix pusi arunakan sarantañapkamaxa, Danielax panpach arunaksa kimsa kutiw apnaqi. Danielan uka pä hebreo arunak apnaqāwipa, panpachani “santuario” sasaw jaqukipatāxi, qhanstayiwa kuna amuyt'āwi Danielax amuyt'ayatāñap munāna ukxa.

በእውነትም እርሱ እስከ ሠራዊቱ አለቃ ድረስ ራሱን ከፍ ከፍ አደረገ፡ ዘወትርም የሚቀርበው መሥዋዕት በእርሱ ተወሰደ፤ የመቅደሱም ስፍራ ተጣለ። ከመተላለፍም የተነሣ ሠራዊት ከዘወትሩ መሥዋዕት ጋር ለእርሱ ተሰጠው፤ እውነትንም ወደ ምድር ጣለ፤ እርሱም አደረገ፡ ተከናወነለትም። ከዚያም አንድ ቅዱስ ሲናገር ሰማሁ፡ ሌላም ቅዱስ ለዚያ የሚናገረው ቅዱስ አለው፡- ስለ ዘወትሩ መሥዋዕትና ስለ አጥፊው መተላለፍ፡ መቅደሱንና ሠራዊቱን ሁለቱንም እንዲረገጡ ለመስጠት የሆነው ራእይ እስከ መቼ ድረስ ይሆናል? እርሱም አለኝ፡- እስከ ሁለት ሺህ ሦስት መቶ ቀን ድረስ፤ ከዚያም በኋላ መቅደሱ ይነጻል። ዳንኤል 8፡11-14።

[illegible]

ဒီလေလေသည့် အခန်းငယ် ဆယ့်တစ်တွင် “သန့်ရှင်းရာဌာန” ကို ဘုရားသခင်၏ သန့်ရှင်းရာဌာနအဖြစ် သတ်မှတ်ဖော်ပြခဲ့လျှင်၊ နောက်ထပ် အခန်းငယ် သုံးခုအတွင်း၌ သူ နှစ်ကျိမြို့ အသုံးပြုထားသော ဟဗေဇြကားလုံးတူကိုပင် အသုံးပြုခဲ့မည်ဖြစ်သည်။ အခန်းငယ် ဆယ့်တစ်တွင် အယူမှားဘုရားကိုးကွယ်သူတို့၏ သန့်ရှင်းရာဌာနတစ်ခုနှင့်၊ အခန်းငယ် ဆယ့်သုံးနှင့် ဆယ့်လေးတွင် ဘုရားသခင်၏ သန့်ရှင်းရာဌာနတို့ကို ဒီလေလေက ခွဲခြားဖော်ပြထားကြောင်းမှာ လုံးဝ ရှင်းလင်းထင်ရှားပေသည်။ သို့ရာတွင် ဇေရိမိ၏ မှူးယစ်သူတို့က အခန်းငယ် ဆယ့်တစ်တွင် “ဖျက်ချခံရသော သူ၏ သန့်ရှင်းရာဌာန၏ နှစ်ရပ်” သည် ဘုရားသခင်၏ သန့်ရှင်းရာဌာန၏ နှစ်ရပ်ဖြစ်သည်ဟု အငြင်းပွားကပြောလည်း၊ “နှစ်ရပ်” ဟူသော စကားလုံးကိုတော့ ရှောင်လွှဲကပြသည်။

A chishnakuyñanmi papadoqa Cristoq mañakuy ministriyninta qichurqan, hinaspataq hanaq pacha santuarioq cheqaq kayninta uraykacharqan nispa. Ichaga Danielqa sut'inmi nirqan, chunka hukniyuq versopi “santuario” nisqaqa mana Diospa santuarionchu karqan, aswanpas huk pagano santuario karqan. Danielqa chayhinataq sut'inmi nirqan mana “santuario”chu uraykachasqa karqan, aswanpas santuarionpa “k'iti”ninmi.

Тоғузинчи айәттин он иккинчи айәткичә болған мәксәтчан жинсий алмашмчиликни етирап қилишни рәт қилған заманивий илаһийәтшунаслар, муртәд протестантчиликтин келип чикқан «күндилик» ниң тәбирини қобул қилип, инсаний пәрәз, әнъәнә вә өрп-адәт қуми үстигә бир асас қуруп чиқишқа башлиди. Улар он биринчи айәткә кәлгәндә, һәтта Миллерниң «күндилик» ни бутпәрәслик дәп чүшәнгининиң тоғра екәнлигини көрситип бәргән Сестра Уайтниң илһамланған нәсихитиниму рәт қилип, католик вә протестант илаһийитиға болған муһәббитини қоғдаш үчүн аздуруш вә пәрәз қилиш сәнитини ишлитишкә башлайду.

Atu ch'akayi Roma pagana Roma papalman tikriptan, ukatsti “apsuñā” sañ aruñx “jach'anchayaña ukat ayxataña” sañ aruruw ch'amamp uchapxi. “Sapa uru” sat supayan chimpupsti, Diosankir chimpurjamaw qhanañchapxi; ukatsti mā templu paganon Diosan templupätaq sapxarakiwa, ukampis santuarion “chiqa lugar” sat qhan referensiarux janiw uñt'ayapkiti. Ukatsti “jan yatirinaka” (kunjamti Isaiasax uñt'ayki ukhama), khitinakati “yatirinakan” ukham sapañapkamaki amuyapxaspaxa, jupanakax jiwasanak pachpar t'unjatäñatakikiwa uñacht'äwinakat phayt'at manq'a katuqapxi.

Ti jaawtaade ñaawo ndee min njokkondir e miijo amen fii ñaawndu anndal ngal, konngol no diyam e kanjeeli nder hokkere Miller, e winndere yeeso ndee.

«Հաւատացեալ Պօղոս առաքեալը մեզ կը զգուշացնէ, թէ՝ «ոմանք հաւատքէն պիտի հրաժարին՝ ականջ դնելով մոլորեցնող հոգիներու եւ դէւերու վարդապետութիւններու»։ Ասիկա է այն, ինչ որ կրնանք ակնկալել։ Մեր ամենամեծ փորձութիւնները պիտի զան այն դասակարգէն, որոնք ժամանակին ճշմարտութիւնը պաշտպանած են, բայց անկէ կ'երես դարձնեն դէպի աշխարհը եւ զայն իրենց ոտքերուն տակ կը կոխկռտեն ատելութեամբ ու ծաղրանքով։ Աստուած իր հաւատարիմ ծառաներուն համար ընելիք գործ մը ունի։ Թշնամիին յարձակումները պէտք է դիմաւորուին իր խօսքին ճշմարտութեամբ։ Սուտը պէտք է դիմազերծուի, անոր իսկական բնաւորը պէտք է յայտնուի, եւ Եհովայի օրէնքին լոյսը պէտք է շողայ աշխարհի բարոյական խաւարին մէջ։ Մենք կոչուած ենք ներկայացնելու իր խօսքին պահանջները։ Եթէ այս հանդիսաւոր

պարտականությունը անտեսենք, ամմեղ պիտի չհամարուինք: Բայց մինչ ճշմարտության պաշտպանության մեջ կը կանգնինք, չկանգնինք անձնապաշտպանության համար, եւ մեծ աղմուկ չբարձրացնենք, քանի որ կոչուած ենք նախատինք ու խեղաթիւրուած ներկայացում կրել: Չխղճանք ինքներս մեզ, այլ գերազանցապէս նախանձախնդիր ըլլանք Բարձրեալին օրէնքին համար»:

«Апостол меғӯяд: “Зеро замоне хоҳад омад, ки таълими солихро таҳаммул нахоҳанд кард; балки мувофиқи шахватҳои худ барои хеш муаллимонро гирд хоҳанд овард, дар ҳоле ки ғӯшҳои хоришманд доранд; ва ғӯшҳои худро аз ҳақиқат гардонда, ба афсонаҳои рӯ хоҳанд овард.” Аз ҳар тараф мебинем, ки одамон ба осонӣ асири ҳаёлотӣ фиребданд онҳое мегарданд, ки каломи Худоро ботил месозанд; аммо вақте ҳақиқат пеши назари онҳо гузошта мешавад, аз бетоқатӣ ва ҳашм пур мегарданд. Вале насихати апостол ба ходими Худо чунин аст: “Ту дар ҳама чиз хушёр бош, машаққатҳоро таҳаммул намо, кори башоратдиҳандаро ба ҷо овар, хизмати худро қомилан исбот намо.” Дар рӯзгори ӯ баъзеҳо кори Худовандро тарк карданд. Ӯ менависад: “Димос маро тарк кардааст, зеро ин дунёи ҳозираро дӯст доштааст;” ва боз меғӯяд: “Искандари мисгар ба ман бисёр бадӣ кард: Худованд ба ӯ мувофиқи аъмолаш подош диҳад: ту низ аз ӯ эҳтиёт кун; зеро ӯ ба суҳанони мо саҳт муқобилият кардааст.”»

“Ñee bërab yu xam-xam ak ndaw ya dafa amoon ay nattu yu mel ni benn ci yeneen, ci weddi ak toroxlu, te sax Mberu Yàlla bu set ba, ñu nattu ko ci lépp ni ñu nattu nun. Mu muñoo woon weddi gu bawoo ci bàkkaarkat yi, jëm ci moom ci boppam.

[illegible]

[illegible]

مرس و ناسک و غه مل یو غه وا یو کړو ماود مت ان یو لپخ باباپ مپ و نافل اخم د راک د ی ا د خ د سلوب»
 یی او هغه. مو یرک مرگج دض رپ و نارادافو د یی یک م نامز مپ ولی ئارسا یی نو غرل د یچ یو ک ملت رپ
 تمواقم یدن اړو مپ قح د مه اد یس ادمه، رکو تفل اخم یسوم د سیربمی و س ن ای یچ مکن خ مکل سوا»
 د یچ مک خ، یش من رال یک خ مپ رن وخ. دودرم باباپ مپ نامی د، یدن اندنواخ ونون مذ و دساف د؛ یو ک
 هغه یچ وړی مپ روم.”وش مراکین مه و غه د یچ مکن خ هکل، یش مراکین مت وکلخ ولوب مپ تقامح یو غه
 واربص مارا مپ وش یالوک روم. یش اشفا مپ تقامح یرگج د دض رپ ی ا د خ د یچ ید ناور ار تخو
 دن گرخ یچ متشن یش تپ خ یه” مک خ؛ وش لنگو کسپس و اماندب و خ ره مک، و س ابو راطنتنا مرس رواب
 مل هغه د مپ یک روضح مپ وتینرف و ا و نانسنا د، یو کړو تزع مت ی ا د خ یچ کوخ هغه و”، یش من مپ
 و غه د:” ید یوش لکیل. وش کی رش یک ونو واریک مپ و ناحلصم د دیاب روم. یش لیک دن متزع اوخ
 کوخ یه یل مپ رومز. یو ک کړد مرغ رومز ح یسم.” یدی ولو ام رپ، هو اتم الم یی ات یچ یتم الموناسک
 مرس ساسح مل ونوم غ د رومز یرس درد د یرولک د. یسوی یزاوی بیلص یچ یوش للب ید من مت ید
 یرل ناوت اده هغه ون، مد یرک مبرجت ولدی ریک د یک تبس یما مپ هغه یچ مکن خ مکل و ا، یری ری ثاتم
 ناسک هغه لوب و ا، وه.” ید یک تبس یما و ا مغ مپ رطاخ مپ هغه د یچ یوسرو متسرم مت و ناسک و غه یچ
 و ا ناسک دب وخ. یش مپ لوروخ، یری کو دنوژ یرادن ید مپ یک یس ی ع ح یسم مپ یراو غ یچ
 تبات یک ونایش و غه مپ مت وخ. مپ یری لوغ و ا مپ یو لوغ، یش رتدب یسپ ال مپ یکن وولوغ
 Review and Herald, January 10, 1888.” ید یرک مدز ات یچ مش یتاپ